

**မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန်  
လျှောက်ထားရမည့်နေ့ရက် တိုးမြှင့်သတ်မှတ်ခြင်း**

၁။ တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၄ အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေသည် မိမိဆန္ဒမဲပေးလိုသည့် မဲဆန္ဒနယ်တွင် မဲစာရင်း၌ အမည်ထည့်သွင်းပေးရန် ရွေးကောက်ပွဲကျင်းပပြုလုပ်သည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို ကြေညာသည့်နေ့မှ ၁၀ ရက်အတွင်း သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ (၁) ဖြင့် လျှောက်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားရာ ၄-၆-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို ကြေညာသတ်မှတ်လိုက်သဖြင့် ၁၃-၆-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ၅-၆-၂၀၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့တွင်လည်းကောင်း၊ မြန်မာနိုင်ငံပြန်တမ်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး Website - [www.oag.gov.mm](http://www.oag.gov.mm) တို့တွင်လည်းကောင်း အများပြည်သူ သိရှိနိုင်စေရန် ကြေညာခဲ့ပါသည်။

၂။ ၈-၆-၂၀၂၀ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများကို အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၀ ဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄ ပါ “ကြေညာသည့်နေ့မှ ၁၀ ရက်အတွင်း” ဆိုသည့်စကားရပ်ကို “ကြေညာသည့်နေ့မှ ၂၅ ရက်အတွင်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးပြင်ဆင်ခဲ့သဖြင့် အဆိုပါ ပြင်ဆင်သည့်လုပ်ထုံးလုပ်နည်းအရ မဲစာရင်း၌ အမည်စာရင်းထည့်သွင်းပေးရန် ၂၈-၆-၂၀၂၀ ရက်နေ့အထိ နောက်ဆုံးထား၍ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

၃။ ၂၈-၆-၂၀၂၀ ရက်နေ့အထိ အကြောင်းအမျိုးမျိုးကြောင့် ပုံစံ (၁) ကို မလျှောက်ထားနိုင်သူ တရားလွှတ်တော်ရှေ့နေများအနေဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၇ (ခ) နှင့်အညီ မဲစာရင်းတွင်အမည် ထည့်သွင်းပေးရန် မဲစာရင်းကြေညာသည့်နေ့မှ ၅ ရက်အတွင်း ကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။